

တက်တင်း နှ၊ <tet tin:> [英 tating] 梭织花边
 တက်တင်းဇာ နှ၊ <tet tin: za> [英·緬 tating + ဇာ] 纱花边
 တက်ထွန် နှ၊ <det ht-run> = ဒက်ထွန်
 တက်နာ နှ၊ <tet na> 抽风, 昏厥
 တက်နေ နှ၊ <tet nei> 旭日, 朝阳: ~ ရောင် 曙光
 တက်ပြုံး က၊ <tet pyon:> (古)发展, 发达
 တက်ပျိုး က၊ <tet pwa:> 发展, 发达
 တက်ပျားကျား နှ၊ <tet pha: kya' bya:> 一种时烧时退的发烧症
 တက်ဖိုး က၊ <tet phyo:> 发展, 发达
 တက်မ နှ၊ <tet ma'> ①舵 ②(螃蟹的)螯 ③主事者, 掌舵者
 တက်မကိုင် နှ၊ <tet ma' gain/tet m-gain> 舵手
 တက်မကျင် နှ၊ <tet ma' gyin/tet m-gyin> 舵柄
 တက်မစင် နှ၊ <tet ma' zin> 舵位
 တက်မဖေး က၊ <tet ma' phe:> 船离岸
 တက်မလှဲ နှ၊ <tet ma' hle:> 宽三米长二十米深约二米的一种运货大船
 တက်မြန်ချ က၊ <tet myan khya'> 使劲划船: ရေစီးသန်သော မြစ်ကိုလှေဖြင့်ဖြတ်ရာတွင် ~ ရသည်။ 在渡过水流湍急的河流时要使劲划。
 တက်ရေ နှ၊ <tet yei> 涨潮水
 တက်ရေ နှ၊ <tet yei:> 划船术, 划船法
 တက်ရေသုံးဆဲ့ခုနစ်ချင်း နှ၊ <tet yei: thon: ze' khun' hn-gyin:> 放棹歌, 划船号子
 တက်ရိုး နှ၊ <tet yo:> 桨叶
 တက်ရက် က၊ <tet yet> (古)无情, 薄情
 တက်ရောက် က၊ <tet yaut> 出席, 赴会: ~ လေ့လာ 列席 / ~ လေ့လာသူ 列席者
 တက်ရပ်လှေ နှ၊ <tet yat hlei> 在两旁牵引龙船的小船
 တက်ရိပ် နှ၊ <tet yeit> 价格上涨的迹象
 တက်ရွက် နှ၊ <tet ywet> 桨叶
 တက်ရွန်း က၊ <tet shon:> = တက်ပြုံး: 也写作 တက်ရွန်း
 တက်လူ နှ၊ <tet lu> 青年
 တက်လေးချ က၊ <tet lei: khya'> 稳稳地划(船)
 တက်လက်ချ က၊ <tet let khya'> 稳稳地划船, 不紧不慢地划船
 တက်လောင့်တက်လဲ က၊ <tet laun' tet le:> (古)不断怀念: 心中一直难过
 တက်လတ်ထိုး က၊ <tet lat hto:> = တက်လက်ချ
 တက်လမ်း နှ၊ <tet lan:> 前途, 发展前途: လူငယ်တွေ ~ ရှိသည်။ 青年有发展前途。
 တက်လှမ်း က၊ <tet hlan:> 努力求上进, 跨入: သို့လှန်သင်တန်း သို့ရောက်အောင် ~ သင်ကြားကြ၏။ 他们努力争取进入研究

生班学习。
 တက်သံ နှ၊ <tet than> 【语】低平调音(缅甸中共有18个, 即 အာ၊ အိ၊ အူ၊ အော၊ အော်၊ အင်၊ အဉ်၊ အည်၊ အန်၊ အမ်၊ အိန်၊ အိမ်၊ အုန်၊ အုမ်၊ အယ်၊ ဘောင်၊ အိုင်၊ အို)
 တက်သစ်စ နှ၊ <tet thit sa'> 新生的, 初升的: ~ နေဝန်း 初升的太阳 / ~ အရာ 新生事物
 တက်သစ်နေ နှ၊ <tet thit nei> 旭日, 朝阳
 တက်သုတ်ချ နှ၊ <tet thout khya'> = တက်သုတ်နှင့်
 တက်သုတ်နှင့် က၊ <tet thout hnin> ①快划(船) ②(喻)快马加鞭, 加快速度地干: မော်လမြိုင်မြို့သို့ ~ ရသည်။ 尽快地赶到毛淡棉去。
 တက်သုတ်ရိုက် က၊ <tet thout yait> = တက်သုတ်နှင့်
 တက်သန် က၊ <tet than> 使劲划船
 တောက် I နှ၊ <daut> 拴于牛脖子下的绊棍 II က၊ <taut> ①燃烧, 发光, 喷火焰: မီး ~ ပြီ။ 火烧起来了。/ အရောင် ~ ၏။ 发光。/ ရုန်း ~ သည်။ 磷火(鬼火)发亮。/ နေဟာအရောင်တယ် ~ ပါကလား။ 阳光多么灿烂啊! ②中毒: မှို ~ သည်။ 蘑菇中毒。/ သစ်သီးသစ်ပွင့်စသည်တို့ကိုစားသောက်မိ၍ ~ သောအနာ 吃了野果中毒之症 ③眩晕: လှေ ~ သည်။ 晕船。/ လေယာဉ်ပျံ ~ ရှိမူးတူးမှိုင်တိုင်ဖြစ်နေသည်။ 晕飞机所以头昏沉沉的。④(鸟儿用嘴)啄: သစ်တောက်ငှက်သည်အခေါက်ကိုနှုတ်သီးနှင့် ~ သည်။ 啄木鸟用嘴啄树皮。⑤探讨, 试探, 推敲: တချို့ကဆိုယင်ကျွန်တော့်ကိုတိုက်ရိုက်မေးကြတယ်။ တချို့ကတော့ ~ ကြတယ်။ 有人直接问我, 有人用话套我。⑥(用手指尖)弹水, 洒水: ရေ ~ ပြီး အင်္ကျီမီးပူတိုက်တယ်။ 把衣服弹上些水, 再烫。⑦(用手指尖)弹, 磕: လက်ဖြင့်စားပွဲကို ~ သည်။ 用手磕桌子。/ ငယ် ~ သည်။ 用手弹子儿玩。⑧(衣物等)虫蛀: ဝိုး ~ သည်။ 虫蛀。/ အဝတ်အစားများကိုမ ~ စေရန်ပရုတ်လုံးများထည့်ထားသည်။ 为了衣物不致被虫蛀放了些樟脑丸。⑨(鹿)鸣: သမင်က ~ ၊ မျောက်ကကြိုးခွေ၊ ဒေါင်းအိုးဝေ။ 鹿儿鸣, 猴子叫, 孔雀啼。 III မ၊ <daut> (心烦、愤怒时)咋舌发出之响声 IV နှ၊ ①亮的, 发亮的 ②闪光的 ③增加消化能力的
 တောက်ကပ်ဖားရား က၊ <tuat kat pha: ya:> 永不分离地
 တောက်ခေါ် က၊ <taut khaw> = တက်ခေါက်
 တောက်ခေါက် က၊ <taut khaut> = တက်ခေါက်
 တောက်စား က၊ <taut sa:> (夜间磷火)发光, 闪烁
 တောက်ဆေး နှ၊ <taut hsei:> 毒药
 တောက်ဆတ် က၊ <taut hset> 粗暴, 野蛮, 粗野, 发火, 心情烦躁: အပြောအဆို ~ သည့်အတွက်မိတ်နည်းသည်။ 由于言语生硬, 朋友很少。
 တောက်တို က၊ <taut d-bo> (古)迅速地, 猝然, 倾刻, 立即